



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।  
ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।

୦୬୭୫୦୭୨୨୨୨ । ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com  
[www.facebook.com/maharsarpaypublishing](https://www.facebook.com/maharsarpaypublishing)  
[www.maharsarpay.com](http://www.maharsarpay.com)

ထုတ်ဝေမြင်း	ပထမအကြိမ်
စောင်ရေး	မတ်လ၊ ၂၀၂၅ ခုနှစ်
မျက်နှာပုံးဒီဇိုင်း	၅၀၀
ထုတ်ဝေသူ	သိမ်းသူစီး
ပုံးစိတ်သူ	ဒေါ်သီမ်းသူစီး (၁၀၂၅)
စာစဉ်	နိုင်ငံရိပ်ရိပ် (နှင့်သင်ပုံပိပို့ပို့ကို-၀၀၄၄၁) ဝျော်ပွဲရေးနှင့် အမှတ်-၁၉၇-၁၉၆၈ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့。
စာအုပ်ချုပ်	ဘိန်းဆောင်ရွက်သွား
ဖြန့်ဝါရေး	ကိုယ် (နွေဦးမြို့တော်အုပ်ချုပ်လုပ်ငန်း) ဝျော်ပွဲရေးနှင့် မဟာတော်
တန်ဖိုး	အမှတ်-၁၅၂၊ သေယာဓလမ်း၊ ၂-နုပ်ကွက်၊ သုတေသန သားနှင့်ကျိုးမြို့နယ်၊ ရန်ကုန်မြို့。 ဖုန်း - ၀၉၄၅၀၂၂၃၀၈၊ ၀၉၄၅၀၂၂၃၀၉
	၆၅၀၀ ကျိုး

### ထင်ကော်မှုးသင်

ကောင်မျှန်သော လုပ်နှင့်ခွင့် । ထင်ကော်မှုးသင်

ရန်ကုန်၊ မဟာတော် । ၂၀၂၅

၁၁ ၁၂၄ । ၂၀၄ × ၁၂၄ ၀၈၈၆

(၁) ကောင်မျှန်သော လုပ်ငန်းခွင့်

ကောင်းမွန်သော

လုပ်ငန်းချင်  
ထင်ရော်မှု။သင်

WHY WE WORK  
(TED BOOKS)

BARRY SCHWARTZ

မ ဟာ စာ ပေ ( စာ စဉ် - ၁၄၀ )

# မာတိကာ

၁။ နိဒါန်း		၃
၂။ အခန်း (၁)	လွှဲမှားနေတဲ့ အရကြောင်းပြချက်	၁၅
၃။ အခန်း (၂)	အလုပ်က ကောင်းမွန်တဲ့အခါ	၂၃
၄။ အခန်း (၃)	ကောင်းမွန်တဲ့ အလုပ်တစ်ခုက ဘယ်လိုအိုးရွှေးသွားတာလဲ (ဂုဏ်သိက္ခာအစား စည်းမျဉ်းများနဲ့ မက်လုံးများကို ပြီးစားပေးမိတဲ့အခါ)	၂၅
၅။ အခန်း (၄)	အိုင်ဒီယာ နည်းပညာ 'လူသဘာဝ' ဆိုတာ ဥပစာကျွော်ဘဲက တိုက်ပွဲ	၀၇
၆။ အခန်း (၅)	အနာဂတ်လုပ်ငန်းခွင် - လူသဘာဝကို ဒီဇိုင်းဆင်ခြင်း	၁၁၇

ဘောဂဇ္ဈ ပညာရှင်တွေနဲ့ နိုင်ငံရေး ဒသာန ပညာရှင်တွေရဲ့ အိုင်ဒီယာတွေ  
ဟာ မှားမှားမှန်မှန် လူတွေ နားလည်ထားတာထက် အများကြီး ပိုပြီး သက်ရောက်မှု  
ရှိတယ်။ တကယ်တော့ ကမ္ဘာကြီးကို အပ်စီးနေတာ အဲဒါတွေက လွှာလို့ ဘာမှမရှိဘူး။  
အတွေးအဆိုတွေရဲ့ လွှမ်းပိုးမှာကို မခံရဘူးလို့ သူတို့ဘာသာ ယုံကြည်နေတဲ့ လက်တွေ.  
သမားတွေဟာလည်း မရှိတော့ဖြေဖြစ်တဲ့ ဘောဂဇ္ဈ ပညာရှင်အချို့ရဲ့ ကြိုးဆွဲရာ  
ကတဲ့သူတွေ ဖြစ်နေလေ့ရှိတာ အမှန်တရားပဲ။

ချုန်မေနတ်ကိုန်း

## နိဒါန်း

ဘာဖြစ်လို့ လူတွေ အလုပ်လုပ်သလဲ။ မနက်တိုင်း အပိုရာထဲမှာပဲ နှပ်ပြီး ဘဝစည်းစိမ်ကို ခံစားမယ့်အစား အပိုရာထဲကနေ မဖြစ်မင်္ဂလာ ကျိုးရှုံး ထပြီး ဘာဖြစ်လို့ အလုပ်ကို သွားနေတာလဲ။ ကလေးတောင် သိနိုင်တဲ့ မေးခွန်းကို လာမေးနေတာလားလို့ ထင်စရာဖြစ်တယ်။ ငွေရဖို့ အလုပ် လုပ်တာပေါ့။ သေချာတာပေါ့၊ ဒါပေမဲ့ ဒီတစ်ခုတည်းကြောင့်ပဲလား။ အလုပ်မှာ ကျေနှပ်ပျော်ဆွင်နေတဲ့သူတွေကို ဘာဖြစ်လို့ သူတို့ အလုပ် လုပ်သလဲဆိုတာ မေးကြည့်တဲ့အခါ ငွေကြောင့် လုပ်တယ်ဆိုပြီး ဖြတဏာ မကြံုံသလောက်ပဲ။ ငွေကြောင့်မဟုတ်တဲ့ အကြောင်းရင်းတွေဟာ လက် နှစ်က် မဆုံးအောင် အရှည်းကြီး ရှိသလို အင်မတန်လည်း စိတ်ဝင်စားစရာ ကောင်းတယ်။

စိတ်ကျေနှပ်နေတဲ့ ဝန်ထမ်းတွေဟာ သူတို့အလုပ်မှာ စိတ်ဝင် တစားရှိတယ်။ အလုပ်ထဲမှာ နစ်မြှုပ်နေတတ်တယ်။ အချိန်တိုင်းတော့ ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ သူတို့အတွက် အရေးပါတယ်လို့ ပြောနိုင်လောက် အောင်တော့ ဟုတ်တယ်။ စိတ်ကျေနှပ်တဲ့ ဝန်ထမ်းတွေဟာ သူတို့အလုပ်က သူတို့ကို စိန်ခေါ်နေတယ်လို့ ခံစားရတယ်။ သက်သာဇ်ထဲကနေ ထွက်

လာအောင် သူတို့ကိုယ်သူတို့ တွန်းအားပေးကြတယ်။ အဲဒီ ဖိုးကံကောင်းတွေဟာ သူတို့ လုပ်နေတဲ့ အလုပ်က ပျောစရာကောင်းတယ်လို့ ထင်ကြသေးတယ်။ ပဟောမြို့ ဖြေရသလို့ ဆိုရိုက္ခ ဖြေရသလို့ ပျောဖိုးကောင်းတယ်တဲ့။

ဒါဆို တြေား ဘယ်အကြောင်းတွေကြောင့် လူတွေ အလုပ် လုပ်ကြသေးလဲ။ သူတို့အလုပ်ကို သူတို့ စိတ်ကျေနှစ်တဲ့ သူတွေဟာ အဲဒီအလုပ်မှာ သူတို့ဟာ ကြီးစီးခွင့်ရတယ်လို့ ခံစားရတော်ကြောင့် ဖြစ်တယ်။ တစ်နောကာ အလုပ်မှာ အတိုင်းအတာ တစ်ခုအထိ ကိုယ့်ခြေကိုယ့်လက်၊ စိတ်တိုင်းကျလုပ်ခွင့်ရနေလို့ ဖြစ်တယ်။

အဲဒီလို့ လုပ်ခွင့်ရနေတာကို အသုံးချပြီး ကျမ်းကျင်ပိုင်နိုင်မှု အဆင့်တစ်ခုရရှုရလာအောင် သူတို့က လုပ်ကြတယ်။ အကြောင်းအရာသစ်တွေကို သင်ယူကြတယ်။ ဝန်ထမ်းအနေနဲ့ရော လူပုဂ္ဂိုလ်အနေနဲ့ပါ သူတို့တွေဟာ တိုးတက်ပြောင်းလဲကြတယ်။

လူတွေ အလုပ်လုပ်ကြတယ်ဆိုတာ သူတို့အတွက် လူမှုပတ်ဝန်းကျင်တစ်ခု ရနေလို့ ဖြစ်တယ်။ သူတို့တွေဟာ တာဝန်အတော်များများကို အဖွဲ့တစ်ခုရဲ့ အစိတ်အပိုင်းအနေနဲ့ လုပ်ကိုင်ကြရတယ်။ တစ်ကိုယ်တော်လုပ်ကိုင်နေရတဲ့ အခါမှာတောင် အလုပ်ပါးနေတဲ့အချိန်မှာ တြေားဝန်ထမ်းတွေနဲ့ စကားစမြည်ပြောဖို့ အခွင့်အလမ်း အများအပြား ရှိနေတယ်။

နောက်ဆုံးအနေနဲ့ အဲဒီလူတွေဟာ သူတို့ လုပ်နေတဲ့ အလုပ်က အမိမှာယ် ပြည့်ဝတယ်လို့ ခံစားရတဲ့အတွက် ကျေနပ်နှစ်သက်ကြတယ်။ သူတို့အလုပ်က ကမ္ဘာကြီးအတွက် အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အလား အလာရှိတယ်။ တြေားလူတွေရဲ့ ဘဝကို ပို့ပြီး ကောင်းမွန်လာစေမယ်။ အင်မတန်ကြီးမားတဲ့ သက်ရောက်မှုမျိုးတောင် ဖြစ်ကောင်း ဖြစ်စေနိုင်မယ်လို့ ယုံကြည်စိတ်ရှိကြတယ်။

ဟုတ်ပါတယ်။ ဒီလို့လက္ခဏာတွေ အားလုံးရှိတဲ့ အလုပ်အကိုင်မျိုးဆိုတာ အင်မတန်ကို ရှားပါးတယ်။ အဲဒီလက္ခဏာတွေ အကုန်လုံး အမြေတမ်း ရှိနေတဲ့ အလုပ်အကိုင်မျိုးကတော့ ကျွန်တော့စိတ်တော် ရှိကို မရှိလောက်ဘူး။ ဒါပေမဲ့ ဒီလို့အလုပ်အကိုင်မျိုးတွေရဲ့ လက္ခဏာတွေဟာ ကျွန်တော်တို့ကို အိမ်ကနေ ထွက်လာစေတယ်၊ အလုပ်ကို အိမ်ပြန်သယ်လာစေတယ်၊ တြေားသူတွေနဲ့ ကျွန်တော်တို့ အလုပ်အကြောင်းကို ပြောဖို့ တိုက်တွန်းနှီးဆော်ပေးတယ်၊ အျိမ်းစားပူးဖို့ တွန်းဆုတ်စေတယ်။ လုပ်အားခ မရရင်တော့

ကျွန်တော်တို့ အလုပ် ဘယ်လုပ်မလဲ။ ဒါပေမဲ့လည်း လုပ်ခနိုတာ ကျွန်တော်တို့ ဘာကြောင့်အလုပ် လုပ်ရသလဲဆိုတဲ့ အဓိက အကြောင်းရင်း မဟုတ်ဘူး။ မြို့ပြီးပြောရရင် ငွေကြေးကြောင့် အလုပ်လုပ်ရတယ်ဆိုတာ တော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ ထင်ကြတယ်။ “ဒီလူက ငွေကြောင့် လုပ်နေတာ” လို့ တစ်ယောက်ယောက်ကို ညွှန်းဆိုတဲ့အခါ ကျွန်တော်တို့ဟာ သရပ်ဖော်ပြရုံသာမက ဝေဖန်စွာမြေားမှုကိုပါ တစ်ပါတည်း ထည့်ပြီးသား ဖြစ်တယ်။ အလုပ်ကနေ ကျေနပ်မှုကို ရနိုင်တဲ့ ရင်းမြစ်တွေက ကဲ့ပြားမြားနားလွန်းတော့ ဒေရာမမေးခွန်းတွေ မေးစရာ ဖြစ်လာတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုအတွက် အလုပ်ဟာ ဘာဖြစ်လို့များ ဒီလိုဂုဏ်သတ္တိတွေ လုံးဝ မရှိရတာလဲ၊ ဒါမှမဟုတ် နည်းပါးစွာပဲ ရှိရတာလဲ။ ကျွန်တော်တို့ အများစုအတွက် အလုပ်ဆိုတာ ဘာဖြစ်လို့များ ပျင်းစရာ ကောင်းတဲ့၊ အဓိပ္ပာယ်မဲ့တဲ့၊ ဝိဉားဦးမဲ့အရာရှိး ဖြစ်နေရတာလဲ။ အရင်းရှင် စနစ် ထွန်းကားလာတဲ့အခါ အလုပ်ကနေ ရနိုင်တဲ့ ရပ်ဝတ္ထုပစ္စည်းမဟုတ်တဲ့ တမြားသာ စိတ်ကျေနပ်စရာတွေဟာ (ပိုကောင်းမွန်တဲ့ အလုပ်လုပ်ဖြစ် အောင် လျှော့ဆောင်ပေးတဲ့ အရာတွေဟာ) ဘာဖြစ်လို့များ နည်းပါးလာရတာလဲ၊ ဒါမှမဟုတ် ပျောက်ကွယ်သွားရတာလဲ။ စက်ရုံတွေ၊ အမြန်ရ အသင့်စား စားသောက်ဆိုင်တွေ၊ အော်ဒါတွေကို ရှာဖွေဖြည့်ဆည်းပေးရတဲ့ ဂိုတောင် တွေ၊ ဒါမှမဟုတ် ဥပဒေအကျိုးဆောင်လုပ်ငန်းတွေ၊ စာသင်ခန်းတွေ၊ ဆေးခန်းတွေနဲ့ ရုံးခိုးတွေမှာ အဲဒီလိုအလုပ်ရှိးကို လုပ်နေရတဲ့ ဝန်ထမ်း တွေဟာ သေချာပေါက်ကို လစာအတွက်ပဲ အလုပ်လုပ်နေကြတာ။ သူတို့ တွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ အလုပ်ရှိး၊ စိန်ခေါ်မှုတွေရှိတဲ့ အလုပ်ရှိး၊ ကိုယ့်လက်ကိုယ့်ခြေ လုပ်ခွင့်ရတဲ့ အလုပ်ရှိးကို ရှာဖွေဖို့ ကြိုးစားခဲ့မှာပါ၊ ဒါပေမဲ့ သူတို့ လုပ်ငန်းခွင်က သူတို့ကို အနိုင်ယူသွားခဲ့တယ်။ သူတို့ အလုပ်တွေကို တည်ဆောက်ထားတဲ့ နည်းလမ်းကိုက လစာအတွက် လုပ်ဖို့ကလွှဲလို့ တမြားအကြောင်းကို တကယ် မရှိဘူး။

ဝါရှင်တန် ဒီစီ အခြေစိုက် စစ်တမ်းကောက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ဂါးလက်စစ်တမ်းက ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာကြီး တစ်ခုအရ ကမ္ဘာပေါ်မှာ လုပ်ငန်းခွင်တဲ့ ‘စိတ်မပါလက်မပါ ဖြစ်နေတဲ့’ လုပ်သားတွေဟာ သူတို့အလုပ်ကို သူတို့ ‘နှစ်ခြိုက်ပျော်ရွင်တဲ့’ လုပ်သားတွေ ထက် နှစ်ဆ ပိုများတယ်တဲ့။ ဂါးလက်စစ်တမ်းက အပြည်ပြည်ဆိုင်ရာ

ဝန်ထမ်းများ စိတ်ကျေနပ်မှုကို တိုင်းတာလာတာ ဆယ့်စုနှစ် နှစ်ခုနီးပါး ရှိပြီ။ အားလုံးပေါင်းလိုက်ရင် နိုင်ငံပေါင်း တစ်ရာရှစ်ဆယ့်ကိုးနိုင်ငံက လုပ်သား ပေါင်း နှစ်ဆယ့်ပါးသန်းကို သူတို့ စစ်တမ်း ကောက်ခဲ့ပြီးပြီ။ နောက်ဆုံး ထူတ်ဝေထားတဲ့ ဗားရှင်းမှာ နိုင်ငံပေါင်း တစ်ရာလေးဆယ့်နှစ်နိုင်ငံက အချိန် ပြည့်၊ အချိန်ပိုင်း ဝန်ထမ်း နှစ်သိန်းသုံးသောင်းဆီကနေ အချက်အလက် ကောက်ခဲ့တယ်။ ဂါးလက်စစ်တမ်းမှာ တွေ့ရှုခဲ့တာက ယေဘုယျအားဖြင့် လုပ်သားထဲရဲ့ ဆယ့်သုံးရာခိုင်နှုန်းကသာ သူတို့အလုပ်ထမှာ စိတ်ပါလက်ပါ ရှိတယ်။ သူတို့တွေဟာ ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ်မှာ စိတ်အား ထက်သန်မှုရှိတယ်၊ ကိုယ့်အဖွဲ့အစည်း ရှေ့ကို ချီတက်နိုင်ဖို့ ကူညီနေရ တာကို ကျေနပ်နေတယ်။ အများစုံ (ပြောက်ဆယ့်သုံးရာခိုင်နှုန်းလောက် ရှိမယ်) ကတော့ အလုပ်ထမှာ စိတ်မပါကြဘူး။ အလုပ်ထဲ ရောက်တာနဲ့ ပြန်ဖို့ပဲ စိတ်ရှိတယ်၊ လုပ်ငန်းခွင်မှာ ရှိနေတဲ့အချိန် အသိစိတ်မဲ့တဲ့လူလို လျောက်သွားနေတယ်၊ ကိုယ့်အလုပ်ကို လိုအပ်တာထက်ပိုပြီး အားသုန်း ခွန်စိုက် မလုပ်ဘူး။ ကျွန်ုတ်တို့ အများစုံဟာ လုပ်ငန်းခွင်ထမှာ တမင်ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြတယ်၊ တကယ်တော့ ကိုယ့်အလုပ်ကို ကိုယ် မုန်းတီးနေတာ။ တစ်နည်းပြောရရင် ကမ္မာ့လုပ်သားထဲရဲ့ ကိုးဆယ် ရာခိုင်နှုန်းနှုပါးသော သူတွေအဖို့ အလုပ်ဆိတ်တာ စိတ်ကျေနပ်စရာ ဆိတ်တာ ထက် စိတ်ပျက်စရာ နေရာသာ ဖြစ်နေတတ်တယ်။ ဒီကိန်းကဏ္ဍးတွေက ရည်ညွှန်းနေတဲ့ လူမှုရေး၊ စိတ်ခံစားချက်၊ ပြီးတော့ စီးပွားရေးဆိုင်ရာ အလေအလွင့်ဖြစ်သွားတဲ့ ပမာဏကို စဉ်းစားကြည့်ပါ။

အရွယ်ရောက်ပြီး လူဦးရေရဲ့ ကိုးဆယ်ရာခိုင်နှုန်းဟာ သူတို့တွေ နှီးထနေတဲ့ အချိန်ရဲ့ တစ်ဝက်လောက်ကို သူတို့ ရှိမနေချင်တဲ့ နေရာမှာ သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကိုလုပ်ပြီး အသက်ရှင်နေကြရတယ်။

ကျွန်ုတ် ခုနဲ့လေးတင် စာရင်းတင်ပြထားတဲ့ ဘာကြောင့် အလုပ်လုပ်ရသလဲ ဆိတ်တဲ့အကြောင်းရင်း တော်တော်များများကို ဂါးလက် စစ်တမ်း မေးခွန်းတွေက ထင်ဟပ်ပြသွားတယ်။ ကိုယ့်အလုပ်ကို ‘မှန်ကာန် သင့်တော်အောင်’ လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့ ကိုယ့်မှာရှိတဲ့ အရည်အချင်း အလျောက် အကောင်းဆုံး လုပ်နိုင်ခွင့်ရှိဖို့ အမြဲမပြတ် တိုးတက်နေအောင် သင်ယူလေ့လာဖို့ တိုက်တွန်းအားပေးတာမျိုးရှိဖို့ လုပ်ဖော်ကိုင်ဘက်တွေ၊ အထက်လူကြီးတွေရဲ့ အသိအမှတ်ပြုမှုကို ခံစားရဖို့ ကိုယ်လုပ်တဲ့အလုပ်ဟာ

အရေးကြီးတယ်လို့၊ ခံစားရဖို့! လုပ်ငန်းခွင်ထဲမှာ မိတ်ဆွေကောင်းတွေရှိဖို့  
ဆိုတဲ့အချက်တွေဟာ အလုပ်သဘောသဘာဝနဲ့ ပတ်သက်ပြီး အဲဒီစစ်တမ်း  
က တို့ထိထားတဲ့ ရှုထောင့်တွေဖြစ်တယ်။ လူအများစုအတွက် အလုပ်က  
မျှော်လင့်သလို မဖြစ်ဘူး။ တော်တော်လေးကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်  
တာ။ ဘာဖြစ်လို့လဲ ဆိုတဲ့မေးခွန်းက မေးချင်စရာပါ။ ဒီစာအပ်က အဲဒီ  
မေးခွန်းအတွက် အဖြတ်ချွဲ ပေးနိုင်ပါလိမ့်မယ်။



## အခ်ုံ (၁)

လွှဲမှားနေတဲ့ အကြောင်းပြချက်

အလုပ်နဲ့ လူသားတွေဆက်စပ်မှုနဲ့ ပတ်သက်လို့ မှားယွင်းနေတဲ့ အတွေးအခေါ်တရီးကို ရာစုနှစ် နှစ်ခုကြောင်းကြော်ကြောအောင် လူ့အဖွဲ့အစည်း အနေနဲ့ရော တစ်သီးပုဂ္ဂလယ်ချင်းစီအနေနဲ့ပါ ကျွန်ုတော်တို့ ဆုပ်ကိုင်နေခဲ့ မိတယ်။ ဒီအယူဝါဒဟာ စီးပွားရေးနယ်ပယ်မှာ လက်ခံသုံးစွဲလာခဲ့တာ နှစ်ပရီစွေ့ဒြေး ကြောမြင့်လှပြီ။ စီတ်ပညာနယ်ပယ်က တရီးသီအိုရီတွေက ကျားကန် ထောက်ခံပေးထားတယ်။ အဲဒါကတော့ တစ်စုံတစ်ယောက် (ဝန်ထမ်း၊ ကျောင်းသား၊ အစိုးရဝန်ထမ်း၊ ကိုယ့်ကလေး၊ ဘယ်သူပဲဖြစ်ဖြစ်) ကို တစ်ခုခု လုပ်စေချင်တယ်ဆိုရင် လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်ခကို ပေးရလိမ့်မယ်။ လူတွေ တစ်ခုခု လုပ်တယ်ဆိုတာ မက်လုံးတွေ လိုချင်လို့၊ ဆုလာဘ်တွေ လိုချင်လို့၊ ပိုက်ဆံလိုချင်လို့သာ ဖြစ်တယ်။ ကမ္မာ့ လက်ရှိ ငွေကြေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးအားတဲ့ အားထုတ်မှုတွေမှာ အဓိကကြိုးစီးနေတဲ့ ‘မှန်လာည့်နှင့်’ ချဉ်းကပ်ပုံမျိုးဖြစ်တယ်လို့ ခင်ဗျား မြင်ကြည့်လို့ရတယ်။ ပညာရှင်တွေက ပြောကြတယ်၊ အခုလိုမျိုး ငွေကြေး ဆိုင်ရာ ပြီးလဲမှု ထပ်မဖြစ်ရအောင် ကာကွယ်ချင်တယ်ဆိုရင် ‘ခပ်ညံ့သွေ့’ မက်လုံးတွေအစား ‘စမတ်ကျတဲ့’ မက်လုံးတွေ ပေးဖို့ လိုအပ်တယ်တဲ့။

မှန်ကန်သင့်တော်တဲ့ မက်လုံးတွေ ပေးနိုင်ရမယ်ပေါ့။ တဗြားဘာကိစ္စမှ အရေးမပါဘူး။ ဒီအတွေးအခေါက ဈေးကွက်စီးများရေးကို တိတွင်ခဲ့တဲ့ အဒမ စမစ်ကို ပုံဖော်ပြနေတာပဲ။ ၁၇၇၆ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ နိုင်ငံများ၏ ဥစ္စာဓန ဆိုတဲ့ စာအုပ်မှာ သူက ဒီလို ရေးသားခဲ့တယ်။

လူတိုင်းရဲ့ မွေးရာပါမီအောက သူတို့ဟာ သက်သောင့်သက်သာ ဖြစ်နိုင် သမျှ နေဂျင်ကြတယ်။ တကယ်လို့ သူဟာ အလုပ်တွေကို ခွန်အား စိုက်ထုတ် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ရလာမယ့် ခံစားခွင့်က အတူတူပဲဆိုရင် သူဟာ အာဏာပိုင်တွေ ခွင့်ပြထားတဲ့ ဘောင်အတွင်းမှာ ပေါ့ပေါ့ဆေ ဖြစ်ကတတ်ဆန်း လုပ်နိုင်သမျှ လုပ်ပေလိမ့်မယ်။

တစ်နည်းအားဖြင့်ပြောရရင် လူတွေဟာ လုပ်ခရရလို့ အလုပ်လုပ် တယ်။ ဒါပဲ။ မက်လုံးအပေါ်မှာ စမစ်ရဲ့ ယုံကြည်ကိုစားမှုပြောရောင့် သူဟာ အလုပ်တာဝန်ကို သေးငယ်လွယ်ကူပြီး အမိုးယ်မဲ့တဲ့ ထပ်ခါတလဲလ လုပ်ရတဲ့ အစိတ်အပိုင်းငယ်တွေအဖြစ် ခွဲခြမ်းတည်ဆောက်ခဲ့တယ်။ လူတွေ ဟာ လုပ်ခ ရနေသေးသရွှေ သူတို့ ဘာကို ဘယ်လိုလုပ်ရတာပဲဖြစ်ဖြစ် အရေးမကြီးဘူးလို့ ယူဆမဲစေခဲ့တယ်။

အလုပ်တာဝန်ကို သေးငယ်တဲ့ အစိတ်အပိုင်းတွေအဖြစ် ခွဲခြမ်း လိုက်တဲ့အတွက် လူအဖွဲ့အစည်းအနေနဲ့ ထုတ်လုပ်မှုစမ်းအား အင်မတန်ကို ထိရောက်လာတယ်။ အလုပ်တာဝန် ခွဲဝေဆောင်ရွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စမစ်က ပင်အပ်စက်ရုံတစ်ခုကို ဥပမာပေး ရှင်းပြခဲ့တယ်။ နောင်မှာ နာမည် ကျော်ခဲ့တဲ့ ဥပမာပေါ့။

လူတစ်ယောက်က ဝါယာကို ဆွဲထုတ်တယ်၊ နောက်တစ်ယောက်က သေးချွင်အောင်လုပ်တယ်၊ တတိယလူက အဲဒါကို ဖြတ်တယ်၊ လေးယောက် မြောက်က ချွှန်အောင် လုပ်တယ်။ ငါးယောက်မြောက်က ထိပ်မှာ ပင်အပ်ပေါင်း တပ်နှိုင်ဖို့ ကြိတ်တယ်၊ ဒီလိုအလုပ်မျိုးကို လုပ်ဖို့ လုပ်သား ဆယ်ယောက်ပဲ ခန့်ထားတဲ့ စက်ရုံငယ်တစ်ခု ကျပ် ပြင်ခဲ့ဖူးတယ်၊ သူတို့ အားလုံးပေါင်းလိုက်ရင် တစ်နောက် ပင်အပ်ပေါင်း လေးသောင်းရှစ်ထောင် အထက် ထုတ်လုပ်နှိုင်တယ်။ ဒါပေမဲ့ သူတို့တွေဟာ ဒီလိုမျိုး တာဝန် ခွဲဝေခြင်းမရှိဘဲ တစ်ဦးချွင်းစီ သီးသန့် လုပ်နေမယ် ဆိုရင်တော့ တစ်ဦးချွင်းဟာ တစ်နောက် အချောင်းနှစ်ဆယ်တောင် ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။

လူသားတွေနဲ့ ပတ်သက်လို့ အဒမ စမစ်ရဲ့ အမြင်ဟာ အခုစာပို့

မှာ လေသံဖမ်းမိနိုင်တဲ့ အဓိပ္ပာယ်ထက် ပို့ပြီးသိမ်မွေ့တယ်၊ ရှုပ်ထွေးတယ်၊ ကွဲပြားခြားနားတယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်ုတော်တို့ တွေ့ကြရပါမယ်။ ‘လုပ်ငန်းခွင်ထဲက လူ’ ဟာ လူ့သဘာဝနဲ့ ပတ်သက်ပြီး အတ်လမ်းစုံကို အသာထား၊ အရေးကြီးဆုံး အတ်လမ်းကိုတောင် ပြည့်စုံအောင် ပြောပြန်တယ်လို့ သူက မယုံကြည်ဘူး။ ဒါပေမဲ့ စမစ်ရဲ့ နောင်လာနောက်သား တွေ့ရဲ့ လက်ထက်မှာ အဲဒီသိမ်မွေ့တဲ့ ကွဲပြားခြားနားမှုတွေဟာ လက်ဆင့် ကမ်းရင်း တဖြည့်ဖြည့် ပျောက်ဆုံးသွားခဲ့တယ်။ အလုပ်နဲ့ပတ်သက်တဲ့ စမစ်ရဲ့ အမြင်တွေဟာ နောက်ရာစုနှစ် တစ်ခုအကြာမှာ ‘သိပုံနည်းကျ စီမံခန့်ခွဲမှု’ အရွှေ့ကို ဦးဆောင်ခဲ့တဲ့ ဖရက်ဒရစ် ဝင်စလိုကေလာ့ လို ပုဂ္ဂိုလ်မျိုးကို လမ်းညွှန် ပေးခဲ့တယ်။ တေလာဟာ စမစ်မြှင်ခဲ့သလိုပဲ လုပ်သားတွေဟာ ဆိုင်နေတဲ့ စက်ယန္တရားတွေရဲ့ အစိတ်အပိုင်းအဖြစ် ချောမွေ့စွာ လည်ပတ်နိုင်ဖို့ စက်ရုံတစ်ခုကို ဘယ်လိုမျိုး အသေးစိတ် တည်ဆောက်ရမလဲ ဆိုတဲ့ကိုစွာအတွက် အချိန် ရွှေ့လျားမှုနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာမှုတွေကို အသုံးချဲ့တယ်။ လုပ်သားတွေ ကြိုးကြိုး စားစားလုပ်ဖို့ လျှင်လျင်မြန်မြန်လုပ်ဖို့ တိတိကျကျလုပ်ဖို့ တွေ့နေးနိုင်မယ့် လုပ်ခပေး အစီအစဉ်တွေကို သူက ဒီဇိုင်းဆွဲခဲ့တယ်။ မကြာခင်မှာပဲ စမစ်ရဲ့ အမြင်တွေဟာ နှစ်ဆယ်ရာစုအလယ် စိတ်ပညာနယ်ပယ်မှာ ဉာဏ်ကြီးမားတဲ့ ဘို့အက်ပိုစကင်နာ၏၍ အတွေးအမြင်တွေမှာလည်း ပဲ့တင်ထပ်လာခဲ့တယ်။ စကင်နာက ကြွက်တွေ၊ ခို့တွေနဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ အစာနဲ့ ရေကို ခုံအနေနဲ့ ရဖို့ အဲဒီစမ်းသပ်ခံ တိရှောန်တွေဟာ ရိုးရှင်းပြီး ထပ်ခါ တလဲလဲ လုပ်ရတဲ့ တာဝန်တွေ လုပ်ရတယ်။ စကင်နာရဲ့ အဲဒီလေ့လာမှု တွေဟာ တေလာ တည်ဆောက်ခဲ့တဲ့ လုပ်ငန်းခွင် ဆန်းသစ်တိတွင်မှုတွေ အတွက် သိအို့ပိုင်း စဉ်းစားပုံနဲ့ သိပုံနည်းကျ စနစ်ကျမှုပုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ တိရှောန်တွေရဲ့ အပြုအမှုကို အဲဒီအပြုအမှုကနေ ထွက်ပေါ်လာမယ့် အကျိုးကျေးဇူး ပမာဏနဲ့ အကြိမ်ရေကို စိတ်ကြိုက် အတိုး အလျော့ လုပ်ခြင်းအားဖြင့် ကြီးမားစွာ ဉာဏ်လွှမ်းမိုးနိုင်တယ်၊ တိကျစွာ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အချက်ကို စကင်နာက ပြသနိုင်ခဲ့တယ်။ ပုတ်ပြတ် အလုပ် (ပြီးမြောက်သွားတဲ့ အလုပ်အတွက် ကြိုးတင်သတ်မှတ်ထားပြီးဖြစ်တဲ့ ပေးချေမှု) တွေဟာ စက်ရုံတွေမှာ ပိုမိုမြင့်မားတဲ့ လုပ်အားနှစ်းကို ဖြစ်စေ

တာကို တေလာ တွေ့ရှိခဲ့သလိုပဲ စာတ်ခွဲခန်းထဲမှာ ခိုတွေဟာလည်း ပုံတြဲပြတ် လိုချိုး အလားတူစနစ်နဲ့ဆိုရင် ပိုမိုမြင့်မားတဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်တာ စကင်နာလည်း တွေ့ရှိခဲ့တယ်။

ဘာဖြစ်လိုများ လူတွေက စမစ်ရဲ ပင်အပ်စက်ရုံမှာ အလုပ်လုပ်ဖို့ ရွှေ့ကြမှာလဲလို့ ငင်ဗျား မေးချင်လိမ့်မယ်။ ပင်အပ်ခေါင်း တပ်ရတဲ့အလုပ်ကို တစ်မီနှစ်ပြီး တစ်မီနှစ်၊ တစ်နာရီပြီး တစ်နာရီ၊ တစ်နေ့ပြီး တစ်နေ့၊ လုပ်ကိုင်နေရတဲ့ အလုပ်ကိုလော့။ စမစ်ရဲ အဖြောက် ဒီလိုမျိုး ပင်အပ်စက်ရုံမှာ အလုပ်လုပ်နေရတာကိုသာ လူတွေက မနှစ်ခြိုက်တာ မဟုတ်ဘူး။ ဘယ်မှာပဲ လုပ်လုပ် သူတို့တွေက နှစ်ခြိုက်မှာ မဟုတ်ဘူးတဲ့။ စမစ် ဆိုလိုချင်တာက လူတွေ ဘယ်လိုအလုပ်မျိုးကိုဖြစ်စေ လုပ်နေတယ် ဆိုတာဟာ အဲဒီအလုပ် ကနေ ပြန်ရတဲ့ လုပ်ခကြောင့်သာ ဖြစ်တယ်။ ဒါကြောင့် လုံလောက်တဲ့ လစာ ရနေသရွှေ့ ဘယ်လို အလုပ်မျိုး လုပ်နေရသလဲ ဆိုတာ လုံးဝ အရေးမပါဘူး ဆိုတဲ့သော့ပဲ။

အလုပ်နဲ့ ပတ်သက်လို့ ကျွန်းတော်တို့ သဘောထားနဲ့ ရည်မှန်းချက် တွေကို အောင်စမစ်ဟာ အနုမာန် ကောက်ချက်ချာတာ လွှာမှာခဲ့တယ်။

ဒါပေမဲ့ အရင်းရှင်စနစ်ဟာ သူအရိပ်အောက်မှာ ကြီးထွားလာခဲ့တာ မို့ (‘ခုပေးအက်ပေးစနစ်’ သိအိုရှိရဲ ဆွဲဆောင်မှုအောက်မှာ) မက်လုံးကလွှဲလို့ အလုပ်ကနေ ထွက်ပေါ်လာနိုင်တဲ့ တဗြား စိတ်ကျေနပ်စရာ အားလုံးကို လျှစ်လျှော့ရှာထားတဲ့ ဒါမှုမဟုတ် ဖယ်ရှားပစ်ထားတဲ့ လုပ်ငန်းခွင် ပုံစံတစ်ခုဟာ ဖြည့်းဖြည့်းချင်း ရပ်လုံးပေါ်လာခဲ့တယ်။ ဒီလိုနဲ့ ကဲ့သို့ပြုပေါ်တစ်ခုလုံးမှာ လူတွေဟာ အမိဘာယ်ပြည့်ဝဖို့၊ စိတ်ဝင်တစားရှိဖို့၊ စိန်ခေါ်မှုတွေရှိဖို့ မျှော်လင့်ချက် အလျဉ်းမရှိဘဲ နေ့စဉ် အလုပ်ခွင့်ထဲ တရ္တုတိုက်ဆွဲလာခဲ့ ကြတဲ့အဖြစ်ကို ရောက်လာခဲ့တယ်။ လုပ်ခက်လွှဲလို့ တဗြား ဘာကိုမှ မျှော်လင့်စရာ မရှိတာမို့ သူတို့ဟာ ပိုက်ဆံအတွက်ပဲ အလုပ်လုပ်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ပဲ လူတွေ ဘာကြောင့် အလုပ်လုပ်သလဲ ဆိုတဲ့ စမစ်ရဲ မှားပွင့်းတဲ့ အတွေးအမြင်ဟာ မှန်လာခဲ့တယ်။

ဒီလိုပြောမိလို့ စက်မှုတော်လှန်ရေး မတိုင်ခင်က လုပ်ရတဲ့အလုပ် တွေဟာ ပျော်ဆွဲချမ်းမြှေ့စရာတွေ ဖြစ်တယ်လို့ ကျွန်းတော် မဆိုလိုပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူးလော့။ ဒါပေမဲ့ အဲဒီတုန်းက လယ်သမားတွေ၊ လက်မှု ပညာရှင်တွေနဲ့ ရွေးဆိုင်ပိုင်ရှင်တွေ လုပ်ရတဲ့အလုပ်ဟာ ဘယ်လောက်ပဲ

ခက်ခဲကြမ်းတမ်းစော်တော့ သူတို့ အလုပ်ပေါ်မှာ အတိုင်းအတာတစ်ခုအထိ ကိုယ့်စိတ်ကြိုက်လုပ်နိုင်တယ်၊ ကိုယ့်လက်ကိုယ့်ခြေ ဆုံးဖြတ်နိုင်တယ်၊ တစ်နောက် လုပ်ရတဲ့အလုပ်ဟာ အထိုက်အလျောက် စုံလင်တယ်။ ဒီလို ဖြစ်တဲ့အခါ ပြဿနာတွေ ပေါ်ပေါက်လာရင် သူတို့စဉ်းစားဥာဏ်ကိုယ့်းပြီး ဖြော်နိုင်တဲ့ အခွင့်အရေး ရစေတယ်။ ပြီးတော့ သူတို့အလုပ် ပြီးမြောက် အောင် ပိုပြီး ထိရောက်တဲ့ နည်းလမ်းတွေ ကြံ့ဆလာစေနိုင်တယ်။

အဲဒီလိုအခွင့်အလမ်းတွေဟာ လူတွေ စက်ရုံတံဌးပေါက်ကို ဖြတ်ပြီး လျောက်သွားတဲ့အချိန်မှာ အကုန်လုံး နောက်မှာ ကျွန်ုတ်တော့တာပဲ။

### မှားယွင်းနေတဲ့ အတွေးအခေါ်ကို အမှန်ဖြစ်သွားစေခြင်း

စမစ်ပြောတာ ခင်ဗျား သဘောတူကောင်း တူလိုမ့်မယ်။ လူအများစု အတွက် သူတို့ပင်ကိုသဘာဝအရရှိ လစာအတွက်ပဲ အလုပ်လုပ်နေကြ တယ်လို့ ခင်ဗျား ယုံကြည်ကောင်း ယုံကြည်နေမယ်။ ‘အခွင့်တူး’ တွေ သာလျှင် သူတို့လုပ်နေတဲ့ အလုပ်ကနေ စိန်ခေါ်မှုတွေ၊ အမိမ္မာယ်ပြည့်ဝမှု တွေ၊ စိတ်ပါဝင်စားမှုတွေကို လိုချင်ကြမှာ။ ပြီးတော့ အဲဒီလိုမျိုးက သူတို့ပဲ မျှော်လင့်လို့ရမှာ။ ဒီအမြင်က တော်တော်လေး အစွမ်းရောက်သလို ရှိတဲ့ အပြင် မှန်လည်း မမှန်ဘူး။ သာမန် သူလိုင်းလို အလုပ်တွေလို့ ကျွန်ုတ်တို့ ထင်နေတဲ့ သန်ရှင်းရေးသမားတွေ၊ စက်ရုံအလုပ်သမားတွေ၊ ကောစင်တာ ဝန်ထမ်းတွေဟာ သူတို့ရနေတဲ့ လုပ်ခစာက် ပိုပြီး သူတို့အလုပ်ကို ရရှိက် ကြတယ်။ ခုန်တုန်းက ပရော်ဖက်ရှင်နယ်လို့ ဆိုတဲ့လူတွေထဲမှာ လစာ အတွက်ပဲ အလုပ်လုပ်နေတဲ့သူတွေ တစ်ပြုကြိုးရှိတယ်။ အလုပ်ထဲကနေ လူတွေ ဘာတွေရှာဖွေနေသလဲ ဆိုတာက အဲဒီလုပ်ငန်းခွင်မှာ ဘာတွေ ရှိနိုင်အောင် လုပ်ထားပေးပဲ ဆိုတဲ့အပေါ် အများကြီး မှုတည်တယ်။ စက်မှုတော်လုပ်ရေးကနေ ဖန်တီးပေးလိုက်ပြီး လူမှုသိပ္ပာညာရပ် နယ်ပယ် ထဲက သိအိုရိုတွေရဲ့ တစ်စိတ်တစ်ဒေသ ပတ်သက်နေတဲ့ ကျေးဇူးကြောင့် ဆက်လက်တည်တဲ့နေတဲ့ လူသားလုပ်အားတွေရဲ့ အခြေအနေဟာ အလုပ် ကနေ လူတွေ စိတ်ကျော်ပြည့်ဝတဲ့ ခံစားချက် ချို့ငဲ့နေအောင် စနစ်တကျ ကို ပုံသွေးခဲ့တာပဲ။ ဒီလိုလုပ်လိုက်တဲ့အတွက် သူတို့ဟာ လူတွေအတွက် စိတ်ကျော်ပဲ ရစေတဲ့ အရေးကြီးရင်းမြစ်တစ်ခုကို ဖယ်ရှားခဲ့ပြီး အပြန် အလုန်အနေနဲ့ အရည်အသွေးနိမ့် အလုပ်သမားတွေကို ထုတ်လုပ်ပေးခဲ့

တယ်။

ဒီနေရာမှာ သင်ခန်းစာတစ်ခုက လုပ်သားတွေအတွက် ရပ်ဝါး၊ မက်လုံးက ဘယ်လောက်အရေးကြီးမလဲဆိုတာ အဲဒီလူတွေ လုပ်နေတဲ့ လုပ်ငန်းခွင်ကို ဘယ်လိုပုံစံနဲ့ တည်ဆောက်ထားသလဲအပေါ် မူတည်မယ် ဆိုတာပဲ။ တကယ်လို့ လူတွေဟာ ပိုက်ဆံအတွက်ပဲ အလုပ်လုပ်တယ်ဆိုတဲ့ အတွေးမှားနဲ့ လုပ်ငန်းခွင်တွေကို ပုံစံထဲတဲ့ တည်ဆောက်မိရင် ကျွန်ုတ်တော် အဲဒီအတွေးမှားကို မှန်လာစေမယ့် လုပ်ငန်းခွင်တွေကို ဖန်တီးမိရက် သား ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ‘တူတူတန်တန်’ ကောင်းတဲ့ အလုပ်သမား တွေ မရှိတော့ပါဘူးကွာ’ ဆိုတဲ့ အချက်က မမှန်ဘူး။ ဝိဉာဏ်မဲ့နေတဲ့၊ ပျော်ရှိပြီးငွေ့ဖွယ်ကောင်းတဲ့ အလုပ်တွေကိုလုပ်ဖို့ လူတွေကို ခိုင်းတဲ့အပါ မှားသာ တူတူတန်တန် ကောင်းတဲ့ အလုပ်သမားတွေ မရှိတော့ပါဘူး ဆိုတဲ့အချက်က မှန်လိမ့်မယ်။ ကောင်းမွန်ပြည့်စုတဲ့ အလုပ်တစ်ခု လုပ်ဖို့ အတွက် ပြင်းပြုတဲ့ ဆန္ဒဖြစ်လာဖို့ဆိုတာ ‘ကောင်းကင်က ကြယ်ကို စွတ်’ ရသလို မဖြစ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ကျွန်ုတ်တို့ လက်တစ်ကမ်း မှာပဲ ရှိပါတယ်။

စီမံခန့်ခွဲမှု သီအိုရိနဲ့ လက်တွေအသုံးချု ကိစ္စရပ်တွေမှာ လုပ်ငန်း ခွင်ထဲကို လုပ်သားတွေ ယူဆောင်လာတဲ့ မတူကွဲပြားတဲ့ ရည်ရွယ်ချက်တွေကို အသိအမှတ် ပြုလာကြ (ပွဲတောင်ခံကြေားသေးတယ်) တဲ့ ဓာတ်ကာလတွေကို ဖြတ်သနနဲ့တာ နှစ်အတော်ကြာခဲ့ပြီလို့ ဆိုရမယ်။ လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်း တွေအတွက် စိတ်ပါဝင်စားမှု ရစေမယ့်၊ အမိဘာယ် ပြည့်ဝနိုင်စေမယ့် အလုပ်ခွင့်မျိုးကို ပုံစံယူ တည်ဆောက်ဖို့ မန်နေဂျာတွေကို တိုက်တွင်းတာမျိုး တွေ ရှိခဲ့တယ်။ ဒီလို အခြားနေရာမျိုးက ဝန်ထမ်းအတွက်ရော အဖွဲ့အစည်း အတွက်ပါ အကျိုးများစေမယ်လေ။

ဒေါက်ဂလပ်စ် မက်ဂရိဂါးရဲ့ ‘သီအိုရိ ဂိုင်’ ("Theory YJ")ဟာ လွှန်ခဲ့တဲ့ ရာစွဲနှစ်ဝက်လောက်တုန်းက အဲဒီလို လုပ်ငန်းခွင်တည်ဆောက်မှု

<sup>၁။</sup> Douglas McGregor က စီမံခန့်ခွဲမှု ပတ်သက်လို့ သူတေသူပဲ The Human Side of Enterprise မှ theory X နဲ့ theory Y ဆိုပြီး စိတ်ဆက်ပေးခဲားယောက်။

<sup>၂။</sup> သီအိုရိ Y ဆိုတော်က လုပ်သား ကိုပို့ဘာသာ ငြုံးသော်လိုပေးတယ် အလုပ်ထဲက စိန်ခေါ်ရှုတွေကို နှစ်ချိုက်တယ် လို့ သဘောထားတဲ့ သီအိုရိဖြစ်တယ်။ ဒီလိုမျိုး သဘောထားတဲ့ မန်နေဂျာတွေဟာ သူ့တို့ထဲမှာတွေနဲ့ ယူပေါ် အောင်ရောက်တဲ့ သဘောထားတဲ့ ဆက်လောက်မျိုး တည်ဆောက်ထားတဲ့ အိမ်တော်ကို လုပ်စွဲစွဲ တာနဲ့ တွေ ပြည့်ပြုပေးမယ် ဆုံးဖြတ်ချက်ကို ကိုယ်စိုင်ရှုပဲ စွင့်ပြထားဘာမျိုး လုပ်မယ်၏ သီအိုရိ X ဆိုဘာကတော် လူတွေဟာ အလုပ်ထိ မကြော်ဘူး၊ ရည်ရွယ်ရှုတဲ့ အိမ်တော်တယ်၏ အပြောင်းအလဲ လုပ်ချိုင်းပို့ မရှိဘူး၊ တိန်းချုပ်ထားတဲ့ လိုက်ပြီးမိုင်းပို့ လုပ်ချိုင်းပို့ရှုတဲ့ လို့ သဘောထားတယ်။ ဒီလိုမျိုး သဘောထားတဲ့ မန်နေဂျာတွေဟာ အကောင်းဆင် အိန်နှင့် အိုးချုပ်တော်တယ်။


ပုံစံတွေအပေါ်မှာ ကြီးမားတဲ့ သွေးမျိုး သက်ရောက်ခဲ့တယ်။ စတီဖင် ဘာလေနဲ့ ဂစ်ဒီယွန် ခွန်ဒါတိုက ဒီလို စီမံခန့်ခွဲမှု အတွေးအခေါ်တွေဟာ ခေတ်ကာလတစ်လျှောက် ဘယ်လိုမျိုး ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသလဲ ဆိုတာကို မှတ်တမ်းတင်ထားတဲ့ စာတမ်းတစ်ခုကို ရေးသားခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို အတွေးအခေါ်မျိုးတွေဟာ ဘယ်တော့မှ ခြေကုပ်ယူ စွဲမြန်င်တာမျိုး မရှိခဲ့ဘူး။ သမားရုံးကျ မဟုတ်တဲ့ လူတွေ စိတ်ဝင်စားကြတဲ့ အလေ့အထမျိုးကို လုပ်ကြတဲ့ ရှုက်နဲ့ တွေးအပုံစား ဆီလီကွန်တော်ကြား ကုမ္ပဏီတွေကို ကြည့်ပြီး တပ်ဆင်လမ်းကြောင်းနဲ့ ပြီးငွေ့စရာ အလုပ်တွေကို တကုပ်ကုပ် လုပ်နေရတဲ့ လုပ်ငန်းခွင်ပုံစံမျိုးဟာ အတိတ်မှာ ကျွန်ခဲ့ပြီလို့ ထင်ကောင်းထင်စရာ ရှိတယ်။ မဟုတ်ဘူးဗျာ။ ကမ္မာဆွဲငင်အားလုပ်ပဲ လူတွေ ဟာ ငွေအတွက်ပဲ အလုပ်လုပ်တယ်ဆိုတဲ့ အတွေးအခေါ်က ခုနတ္တးကလို လုပ်ငန်းခွင်အတွက် ကြီးကျယ်မြင့်မြတ်လှသော မျှော်လင့်ချက်တွေကို နောက်ဆုံးကျတော့ မြေပြင်ထက်ကို အကြိမ်ကြိမ် ပြန်ဆွဲခေါ်ချလာတာပါပဲ။ ရာစုနစ်ပေါင်းများစွာကြာအောင် လူ့သဘာဝနဲ့ ပတ်သက်တဲ့ စမစ်ရဲ့ အတွေးအခေါ်က တကယ်ကို အားကောင်းမောင်းသန် ကြိုကြိုခံနိုင်နေတုန်းပဲလို့ ပြောရမယ်။

လူ့သဘာဝနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ သီအိုရီတွေဟာ သိပုံပညာရပ်မှာ ထူးခြားတဲ့ အနေအထား ရှိတယ်။ စကြေဝြောကြီးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တွေးဆနေတဲ့ သီအိုရီတွေကြောင့် စကြေဝြော ကြီး ပြောင်းလဲသွားမှာကို ပူနေစရာမလိုဘူး။ ကျွန်တော်တို့ သီအိုရီတွေ ထူတ်နေသည်ဖြစ်စေ၊ မထုတ်ဘူးဖြစ်စေ ပြုဟုတွေဟာ ကရာကိုမစိုက်ဘဲ ဘူးအလုပ်သူ ဆက်လုပ်နေမှာပဲ။ ဒါပေမဲ့ လူ့သဘာဝနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ သီသိနိုင်တွေကြောင့် လူ့သဘာဝ ပြောင်းလဲလာမလေး ဆိုတာ ကိုတော့ ကျွန်တော်တို့ သေချာပေါက် ကြောင့်ကြရှိရမယ်။ လူ့သားတွေ ဆိုတာ ‘လက်စမသတ်ရသေးတဲ့ သတ္တဝါတွေပဲ’ လို့ ထင်ရှားကျိုးကြား တဲ့ မနှစ်သေဒေသပညာရှင် ကလစ်ဖို့၍ကိုယ့်က လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်တိုင်းက ပြောခဲ့ရှုံးတယ်။ သူ ပြောချင်တာက ကိုယ့်ပတ်ပတ်လည် လူ့အဖွဲ့အစည်းရဲ့ ပုံသွင်းခံထားရတဲ့ လူ့သဘာဝတစ်ခု ရှိဖို့ဆိုတာ လူ့သဘာဝပဲ။ အဲဒီလူ့သဘာဝဆိုတာဟာ ရှာဖွေတွေရှိထားတာထက် ဖန်တီးထားတဲ့ဘူးကို ပိုရောက်တယ်။ လူတွေ နေထိုင်တဲ့ လူ့အဖွဲ့အစည်းတွေကို

ဒီဇိုင်းဆွဲခြင်းအားဖြင့် ကျွန်တော်တို့ဟာ လူ့သဘာဝကို ‘ဒီဇိုင်း’ ဖန်တီးလို့ ရတယ်။ ဒါဆိုရင် ကျွန်တော်တို့ဟာ ဘယ်လို့ လူ့သဘာဝမျိုးကို ဖန်တီး ချင်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် မေးခွန်းထဲတိကြရမယ်။

အလုပ်ကနေ စိန်ခေါ်မှုတွေ၊ ကိုယ်ရောစိတ်ပါ ဝင်စားပြီး လုပ်နိုင် မှုတွေ၊ အမိဘာယ်တွေ၊ ကျေနပ်မှုတွေကို ရှာဖွေမယ့် လူ့သဘာဝတစ်ခုကို ကျွန်တော်တို့ ကူညီ ဒီဇိုင်းဖန်တီးချင်တယ်ဆိုရင် လူသားတွေရဲ့ စိတ်ဓာတ်ကို လုံးဆောင်ပေးနိုင်တာနဲ့ ပတ်သက်လို့၊ လူ့သဘာဝနဲ့ ပတ်သက်လို့၊ ရာစုနှစ် သုံးခုနီးပါး အလွှဲလွှဲ အမှားမှား ဖြစ်နေတဲ့ အတွေးအခေါ် တွင်းနက်ကြီးတဲ့ ကနေ ကျွန်တော်တို့၊ ထွက်လာနိုင်မှ ဖြစ်မယ်။ ဒါမှ စိန်ခေါ်မှု၊ စိတ်ပါ ဝင်စားမှု၊ အမိဘာယ်ရှိမှုနဲ့ ကျေနပ်မှုတို့ကို ရအေနိုင်တဲ့ လုပ်ငန်းခွင်မျိုးကို ကျွန်တော်တို့၊ ကူညီတည်ဆောက်ပေးနိုင်လိမ့်မယ်။





## ဘာသာပြန်သူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ ကျော်စီးမိုးနိုင်ဖြစ်သည်။ အဖ ဦးနေမျိုးနိုင်၊ အမိ ဒေါကာဘီတိမှ ၁၄.၁၁.၁၉၈၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက် အနက် အကြြေးဆုံးဖြစ်သည်။ M.B., B.S ဘွဲ့ကို ၂၀၀၇ ခုနှစ်တွင် ဆေး တဗ္ဗာသိုလ်(၂)မှ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် ဂျိပိဆေးခန်းတွင် နှစ်နှစ်ခန်း၊ မီဝါဒပါနသုပေသနများတွင် တစ်နှစ်ခန်း၊ ပန်းလှိုင်ဆေးရုံတွင် တစ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး မလေးရှားနိုင်ငံ University Malaya Medical Centre, Transfusion Medicine (သွေးသွင်းကုသခြင်းဆေးပညာ) ဌာနတွင် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့သည်။

ထင်အော်များသင် နာမည်ဖြင့် သုတပဒေသာအပါအဝင် ရှာနယ်နှင့် မဂ္ဂဇင်းအချို့တို့တွင် ရေးသားခဲ့ဖူးသည်။ ဒေါက်တာကျော်စီးမိုးနိုင်၊ ဒေါက်တာ KSMN နာမည်များဖြင့်လည်း ကျွန်းမာရေးဆိုင်ရာဆောင်းပါးများကို ရေးသားခဲ့ဖူးသည်။

လက်ရှိတွင် စာပေရေးသားခြင်းဖြင့် အသက်မွေးလျက်ရှိသည်။



## မဟာဓာတုပေတွင် ရရှိနိုင်သော စာအုပ်များ

အောင်သင်း	• တစ်ခါတုန်းက တည့်ကြွေ	(နှစ်စာ)
အောင်သင်း	• လူထိရှာဝန်တန်ရုံး	(ပေးပို့)
အောင်သင်း	• ပွဲ့ဗြိုက်ပေါ်ဆောင်းပါးများ	(ပေးပို့)
အောင်သင်း	• ဘဏ္ဍာ	(ရှုပ်ပို့)
အောင်သင်း	• အောင်းမြို့၏တွေ့စုံ	(ရှုပ်ပို့)
အကြည်တော်	• မယ်သီတာရုံးကြာ	(အဆောင်ပို့)
အကြည်တော်	• ပုံစံရုံး	(ရှုပ်ပို့)
အကြည်တော်	• ဝဲ့လော့ဂုံ	(ပေးပို့)
အကြည်တော်	• ငောက် ကနေသုည်	(ပေးပို့)
အကြည်တော်	• ပြု့စုံသုည် ရိတ်သုည်	(အဆောင်ပို့)
ငဒိန်း	• တစ်ခုင်လုံးရွှေ	(အမှုပ်ပို့)
သဲဆူမွန်	• အထိုတို့ အခြားတစ်စုံမှာ	(အမှုပ်ပို့)
ခတ္တာခင်	• ရော်ပို့ဝိုင်းဘိုင်း	(အရှုပ်ပို့)
ခတ္တာခင်	• အလျှော့ဗြိုင်းတစ်လျှော့ဗြိုင်းများရှို့ရှင်းနှင့်ဖြောင်း	(ပေးပို့)
ခတ္တာခင်	• အထိုတို့တိုင်း	(ပေးပို့)
ခတ္တာခင်	• ပြုတော်းပြု့အလွှာ	(နှစ်စာ)
ခတ္တာခင်	• ထုံးဆော်လတ်တွဲ	(ရှုပ်ပို့)
ကျော်အောင်	• ဗျာလုံးတိုင်းဆောင်တို့လာယဉ်တော်မှု (အရှုပ်ပို့)	
ကျော်အောင်	• တူရုံး	(အရှုပ်ပို့)
ကျော်အောင်	• ဘုရားဘားသော်မှုခိုင်းတွေ့မှုး	(အမှုပ်ပို့)
ကျော်အောင်	• အချုပ်ခြုံမှုများ တစ်လျှော့တိုင်း	(ရှုပ်ပို့)

ကျော်အောင်	• ကုန်စွဲပိုင်တစ်ဘယ်	(အရှင်ဆူ)
ကျော်အောင်	• ဧရာဝတီမြော်လှုပ်သည့်မြော်	(ပေးပို)
ကျော်အောင်	• နုတ္ထံလုပ်သာဝါ	(ပေးပို)
ကျော်အောင်	• နှုန်းတံ့ပေါက်သံပြိုင်း	(အရှင်ဆူ)
ကျော်အောင်	• တော်ရိုင်းမြော်	(အရှင်ဆူ)
ငွေတိုး	• အတိတိခုံအလွန်	(ပေးပို)
ငွေတိုး	• လုပ်ကြား	(ပေးပို)
နေထွက်းလင်း	• ဒိုက္ခားအောက်မှ ရှိုးထွက်းမြိုင်း	(ဖျော်ဆူ)
မဇကံ	• ဓာတ်	(ပေးပို)
မဇကံ	• ညီမြော်း	(ဖျော်ဆူ)
မြေသန်းတင့်	• အနုပိုင်လောမ ဂိုလ်း	(ပေးပို)
မြေသန်းတင့်	• သမိုင်းဆိုင်ရာပိုမ်း	(ပေးပို)
မြေသန်းတင့်	• ဓမ္မုပိုဒ်အောင်တွေးဖော်ပြုခြင်းရေး	(အပေးပို)
မြေသန်းတင့်	• ထွေးပိုင်းအုပ် – ၁	(ပေးပို)
မြေသန်းတင့်	• ပိုက္ခာဆိုင်းပွဲလက်မီးဒီးမီး	(ပေးပို)
မြေသန်းတင့်	• ကြေညာနှင့်သော ရောထီး	(ဖျော်ဆူ)
ကိုပေါက်(မန္တလေး)	• မြတ်ညွှန်းတော်းတွေ့ဗောင်း	(ပေးပို)
ကိုပေါက်(မန္တလေး)	• အနုပ်သွေးသွေး	(အရှင်ဆူ)
ပိုး	• နှင်းပိုး	(အပေးပို)
ဆန်းမြှုတွန်းဝင်း	• ပေးရုပ်းလော်း	(ပေးပို)
ကိုနေ(Y.I.E)	• စီးပွားရေးသွင်းစာတွေ့	(ပေးပို)
ဝင်းဌွန်း	• ဖုန်းတယ်လင်း	(အပေးပို)
ဝင်းဌွန်း	• လုပ်ပြေားထုံးမြှားသွေး	(ပေးပို)

မြစ်ကျိုးအင်း	• ဧရာဝတီခြံးတို့ မျှားထဲ ညွန့်	(အဆောင် ဖျော်)
မြစ်ကျိုးအင်း	• ပင်လယ်သီးသူ့	(ရွှေ့ဆောင် ဖျော်)
ဟိန်းဆက်သွင်	• နျော်နည်းနှုန်းပို့မြို့မြို့	(ပေါ်ဆောင် ဖျော်)
မောင်စိန်ဝင်း	• အားသမီးနှင့် ရပ်ကြော်များ	(ရွှေ့ဆောင် ဖျော်)
(ပုတိုးကုန်း)+ဟိန်းဆက်သွင်		
လင်းခန့်	• ဧရာ့သွေး	(ပေါ်ဆောင် ဖျော်)
လင်းခန့်	• ဧရာဝတီတို့၏အား	(ရွှေ့ဆောင် ဖျော်)
လင်းခန့်	• ပုံးသီးပြော	(ဂျော်ဆောင် ဖျော်)
ထင်ဘေးမှုးသင်	• တော်းမွန်သော လုမ်ငွေးဆွင်	(ရွှေ့ဆောင် ဖျော်)
ထင်ဘေးမှုးသင်	• စီးပွားရေးတို့မှုးမှုအတွက် ပုံးပေါ်ချုပ်(၁၀)ချာရ်	(ရွှေ့ဆောင် ဖျော်)
ထင်ဘေးမှုးသင်	• ခေါ်းဆောင်တော်းတို့၏ ဝိသေသ	(ရွှေ့ဆောင် ဖျော်)
ထင်ဘေးမှုးသင်	• သတ္တိပုံ ရုပ်ပြင်	(အော်ဆောင် ဖျော်)
နောက်နှင့်(နတ်မောက်)	• တိုက်ခြောက်တို့တို့ရတဲ့ ကြိယွေ့	(ပေါ်ဆောင် ဖျော်)
ချုပ်ခိုင်စံ	• ပို့ရန်	(ရွှေ့ဆောင် ဖျော်)
ချုပ်ခိုင်စံ	• နောက်ပြော လင်းဆော်း	(ပေါ်ဆောင် ဖျော်)
ထို့နိုင်လင်း	• လျှော့မျှော်	(ရွှေ့ဆောင် ဖျော်)
ထွန်းတောက်ထွန့်	• ခုံ ... နာကျင်မြှော့ထွန့်	(ရွှေ့ဆောင် ဖျော်)
ထွန်းတောက်ထွန့်	• ပျို့	(ရွှေ့ဆောင် ဖျော်)
စံပယ်ဖြူနှု	• အခါတစ်ပါး	(ရွှေ့ဆောင် ဖျော်)
စံပယ်ဖြူနှု	• အခါပြေားဆယ်	(ရွှေ့ဆောင် ဖျော်)
ရဲသူမဲး	• တွေ့ကြော့ရဲ့၏ ဝင်ရှုံးတစ်ခေါ်း	(ရွှေ့ဆောင် ဖျော်)
ရုပြည့်+နိုးမင်းသိန်း	• ဓမ္မာန်ဆော်သာလုံးတန်းများ	(အရွှေ့ဆောင် ဖျော်)
ဟိန်းလတ်	• အရူးထောင်	(ရွှေ့ဆောင် ဖျော်)

မိုးကျောင်	• မဆျောင်သော့မျိုး ထွေတိစုစု၏မှု	(နေဂြာ ဘုရား)
အေတူးအောင်	• အချို့ယုပ္ပါယ်တွင့်	(နေဂြာ ဘုရား)
အေတူးအောင်	• သတ်မြော်လွှာတိစုစု၏မှု	(နေဂြာ ဘုရား)
ჵဲခေတ်	• အမိဘဂဲဟံ့ လျှို့ဝှက်စီမံတိုင်း	(နေဂြာ ဘုရား)
ဆေးဆေ	• မျှော်လိုပ်တလိုပ်ပြောစွာလုပ်င်းထွေတိများ	(နေဂြာ ဘုရား)
ဆေးဆေ	• ခို့တွယ်ရာ	(အေဂြာ ဘုရား)
မယ်ကျိုး	• ရာရိဒေါ်မိုင်ဒုဂုံး	(အေဂြာ ဘုရား)
မိုးသက်ဟန်	• အမြော်	(နေဂြာ ဘုရား)
ဝင့်ပြီးမြင်	• ဘယ်ဘယ်တို့ဘယ်တို့ရယ်ခွဲ .. ရင်တို့ခွဲလို့	(အေဂြာ ဘုရား)
ဝင့်ပြီးမြင်	• Me Not	(အေဂြာ ဘုရား)
လူဗုံ	• ဘယ်ဘားလူ အမှတ်တရစာများ	(အေဂြာ ဘုရား)